

ပထဝီကသိဏ နိဒ္ဒေသ လေ့ကျင့်ခန်း မေးခွန်း

(မတ်လ ၁-ရက်၊ ၂၀၂၀-ခုနှစ်)

၁။ ကမ္မဋ္ဌာန်းယူပြီးသော ယောဂီ၏ ဆရာနှင့် နေသင့်သော ကျောင်းနေရာသုံးမျိုးကို အကျဉ်းဖော်ပြပါ။ (နှာ-၁)

(က)

(ခ)

(ဂ)

၂။ အထက်ပါ အဖြေစကားရပ်ကို ထောက်ဆ၍ ယောဂီသည် ဆရာနှင့် ကင်းကွာ၍ တရားအားထုတ်လျှင်-

(က) တိုးတက်အောင်မြင်နိုင်၏။

(ခ) မအောင်မြင်နိုင်ပါ။

၃။ အောက်ပါတို့တွင် တရားအားထုတ်ရန် မသင့်တော်သော ကျောင်း ၁၈-မျိုးတွင် မပါသည့်ကျောင်းကို ရွေးထုတ် ပြပါ။ (နှာ-၁)

(က) ကျောင်းသစ်

(ခ) လေဆိပ်နီးသောကျောင်း

(ဂ) လမ်းမကြီးနှင့် နီးသောကျောင်း

(ဃ) ဇာတ်ရုံနီးသောကျောင်း

(င) မြို့ရွာနီးသောကျောင်း

၄။ မိတ်ဆွေကောင်းကို မရသောကျောင်းဟူသည် အဘယ်သို့သော ကျောင်းမျိုးဖြစ်သနည်း? (နှာ-၅)

၅။ သင့်လျော်သောကျောင်း၏ အင်္ဂါငါးရပ်ကို အကျဉ်းဖော်ပြပါ။ (နှာ-၅)

(က)

(ခ)

(ဂ)

(ဃ)

(င)

၁၃။ ပထဝီကသိုဏ်းရှုသော ယောဂီသည် ကသိုဏ်းဝန်းနှင့် ၂-တောင်ထွာထက် ဝေးပြီးထိုင်လျှင် ဖြစ်နိုင်သောအပြစ်နှင့်၊ ထိုထက်နီးပြီးထိုင်လျှင် ဖြစ်နိုင်သောအပြစ်တို့ကို ဖော်ပြပါ။ (နှာ-၇)

၁၄။ ယောဂီသည် ကသိုဏ်းရှုသောအခါ မျက်စိကို ဖွင့်လွန်းခြင်း၊ မှေးလွန်းခြင်းတို့ကြောင့် ဖြစ်သောအပြစ်များကို ဖော်ပြပြီး၊ မျက်စိကို မည်သို့ထားရမည်ကိုလည်း ညွှန်ပြခဲ့ပါ။ (နှာ-၈)

၁၅။ ပထဝီကသိုဏ်းကို ရှုရာ၌ မဆင်ခြင်အပ်၊ နှလုံးမသွင်းအပ်သည့် အရာများကို ဖော်ပြပြီးလျှင်၊ မှန်ကန်စွာ မည်သို့ နှလုံးသွင်းရမည်ကိုလည်း ညွှန်ပြခဲ့ပါ။ (နှာ-၈)

၁၆။ အောက်ပါစာပိုဒ်၌ ကွက်လပ်များကို ဖြည့်ပါ။

မျက်စိကို ရံခါဖွင့်၍ ရံခါ..... ဆင်ခြင်နှလုံးသွင်းအပ်၏။နိမိတ် မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး အကြိမ် အကြိမ်..... ပင်ဖြစ်စေ၊ ထိုထက် ပိုလွန်၍ပင် ဖြစ်စေ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် ပွားစေအပ်၏။ ဤဆို အပ်ခဲ့ပြီးသည့်အတိုင်း ပွားစေသောထိုရဟန်းအား အကြင်အခါ၍ ဆင်ခြင်စဉ်၍ ဆင်ခြင်သောအခါ ကဲ့သို့ပင် စိတ်၌ကသိုဏ်းဝန်း ထင်ပေါ်လာ၏။ ထိုအခါနိမိတ် ဖြစ်ပေါ်လာသည် မည်၏။ (နှာ-၈)

၁၇။ ယောဂီသည် သမာဓိနုသေးသဖြင့် မသင့်တော်သော အကြောင်းကြောင့် ရပြီးသော ဥဂ္ဂဟနိမိတ် ပျက်သွားလျှင် မည်သို့ လုပ်ရမည်နည်း။ (နှာ-၈)

၁၈။ အိမ်မှ ထုတ်အပ်သော ကြေးမုံဝိုင်းကဲ့သို့၎င်း၊ ကောင်းစွာ ပွတ်တိုက်အပ်ပြီးသော ခရုသင်းကဲ့သို့၎င်း၊ တိမ်ကြားမှ ထွက်လာသော လဝန်းကဲ့သို့၎င်း၊ မိုးတိမ်ဝ၌ ပျံနေသော ဗျိုင်းကဲ့သို့၎င်း၊ (နှာ-၉)

(က) ဥဂ္ဂဟနိမိတ်သည်

(ခ) ပဋိဘာဂနိမိတ်သည် စင်ကြယ်စွာ ထင်ရှားဖြစ်ပေါ်လာ၏။

၁၉။ အမှား အမှန်ရွေးပါ။ ယောဂီ၌ ရရှိလာသော ပဋိဘာဂနိမိတ်သည် (နှာ-၉)

(က) အဆင်းရှိ၏။

(ခ) စက္ခုဝိညာဉ်ဖြင့် သိကောင်း၏။

(ဂ) လက္ခဏာရေး သုံးပါးဖြင့် သုံးသပ်နိုင်၏။

(ဃ) ဥပစာရ သမာဓိကိုရသော ယောဂီအား ထင်သော ဘာဝနာသညာသာ ဖြစ်၏။

၂၀။ အမှား အမှန်ရွေးပါ။ ဥပစာရ သမာဓိအိုက်၌- (နှာ-၉)

(က) ဈာန်အင်္ဂါများ အားရှိလာ၏။

(ခ) တနေကုန်သော်လည်း ဝင်စားနိုင်၏။

(ဂ) အားနည်းသေး၍ ရံခါ ပဋိဘာဂနိမိတ်ပေါ်၍၊ ရံခါ ဘဝင်သို့ ကျ၏။